

# သတင်းထုတ်ပြန်ချက်

မကြာမီက ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းကို နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ရာတွင် အချို့ကလည်း အပြုသဘောနှင့် မျှတစွာဖော်ပြချက် များရှိသကဲ့သို့ အချို့ကလည်း စိစစ်အတည်ပြုနိုင်မှုမရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ကယားပြည်နယ်လွိုင်ကော်မြို့တွင် ၁၁-၁-၂၀၂၂ ရက်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖြစ်စဉ်မှန်ကို ရှင်းလင်းအသိပေးပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ် သည် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့တွင်းလူနေရပ်ကွက်များအတွင်း စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး၊ ယင်းသို့ တိုက်ခိုက်ခဲ့ရာတွင် လူနေ အဆောက် အအုံများ၊ အစိုးရပိုင် အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသခံအပြစ်မဲ့ ပြည်သူများ အသက်ဘေးလွတ်ရာသို့ ထွက်ခွာ ကြရာတွင်လည်း အကြမ်းဖက်သမားများက ထွက်ခွာခွင့်မပေးဘဲ လူသားတံတိုင်းသဖွယ်အသုံးပြု အကာ အကွယ်များရယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန် ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက် သမားများသည် လွိုင်ကော်အကျဉ်းထောင်သို့လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မြို့တွင်း၌ ဆူပူမှု များနှင့် တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် လေကြောင်း နှင့် လက်နက်ကြီးပစ်ကူများ ရယူခဲ့ရကာ အကြမ်းဖက်သမားများကိုသာ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများကို တိုက်ခိုက်ခဲ့ခြင်းမရှိပါ။ ယင်းဖြစ်စဉ်ကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်မှုမရှိပါကြောင်းနှင့် အကျဉ်းထောင်ရှိ အဆောက်အအုံအချို့နှင့် အရပ်ဘက် အဆောက်အအုံအချို့သာ ပျက်စီးမှု ရှိခဲ့ကြောင်း သိရှိရသည်။

KNPP နှင့် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် အရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ခြင်း၊ အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးပြုခဲ့ခြင်း၊ အရပ်ဘက် ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းဖြစ်သည်။ သို့ပါ၍ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မည်သည့်ပုံစံ၊ မည်သည့်အသွင်သဏ္ဍာန်ဖြင့်မဆို ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံရှုံ့ချသွားရန် ဖြစ်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန  
နေပြည်တော်  
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။

## **Press Statement**

It has been observed that some countries and international organizations issued statements expressing concern with regard to recent clashes in Kayah State. In so doing, some statements are found to be constructive while others are found to have intentions to exert undue political pressure on Myanmar based on information emanating from unverifiable sources, anti-government organisations, media and terrorist groups in Myanmar.

The actual account regarding the clashes that took place in Loikaw, Kayah State on 11 January 2022 has been published in state-owned newspapers. The incident was a raid conducted by the Karenni National Progressive Party (KNPP) and the People Defence Force (PDF) terrorists taking positions in residential areas – houses, governmental and religious buildings, etc. The terrorists did not allow the innocent local civilians who wished to move to safe places during the incident. Instead, they used the civilians as human shields.

The security forces responded the terrorists with utmost restraint not to harm innocent civilians. The terrorist groups also launched attacks on Loikaw prison to instigate unrest and disrupt stability in the city. The security forces were compelled to seek aerial and artillery supports in countering the terrorists. However, they did not attack innocent civilians. It is learnt that, no innocent civilian was injured and some of the buildings in the prison and civilian buildings suffered collateral damages during the attacks.

The acts of taking positions in civilian buildings, using local civilians as human shields and deliberately attacking civilian targets by the KNPP and PDF terrorists can be construed as committing terrorist activities. As such, countries and international organisations should reject and condemn terrorism in all its forms and manifestations.

Ministry of Foreign Affairs

Nay Pyi Taw

Dated, 21 January 2022